



Mr. Marshall D. Orson | ဘုတ်အဖွဲ့ ဥက္ကဋ္ဌ
Mrs. Vickie B. Turner | ဒုဥက္ကဋ္ဌ
Mr. Stan O. Jester
Dr. Michael A. Erwin
Mrs. Allyson Gevertz
Mr. Dijon DaCosta
Dr. Joyce Morley

Mrs. Ramona Tyson | ကြားဖြတ်ကာလ ကြီးကြပ်သူဌာနမှူး

မီဒီယာ ဆက်သွယ်ပုဂ္ဂိုလ် -

Portia Kirkland
ဆက်သွယ်ဆောင်ရွက်မှုများဆိုင်ရာ ကြားဖြတ်ကာလ ဒါရိုက်တာ
portia_kirkland@dekalbschoolsga.org
678-427-4898

Carla Parker
ဆက်သွယ်ဆောင်ရွက်မှုပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သူ
carla_parker@dekalbschoolsga.org
404-734-1717

**မီဒီယာ သတိပေးချက်
ဇွန်လ 9 ရက်၊ 2020**

DeKalb ကောင်တီ ကျောင်းခရိုင်သည် 2020-21 ကျောင်းပညာသင်နှစ်အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ပါဝင်သက်ဆိုင်သူများထံမှ သဘောထားစစ်တမ်းကောက်ခံမှုအား ဖြန့်ဝေလိုက်သည်

ပါဝင်သူ- မိဘများ၊ ဆရာ၊ဆရာမများ/ဝန်ထမ်းများ၊ နှင့် ကျောင်းသားများ (ဂရိတ် 6-12 တန်း)

မည်သည့်အရာ- DCSD အနေနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်မှာ ကျောင်းခရိုင်မှ ထည့်သွင်းစဉ်းစားနေလျက်ရှိသော သင်ယူလေ့လာမှုပုံစံ နမူနာများ နှင့် ပေါင်းစပ်ထားသော ရွေးချယ်စရာနည်းလမ်းများ အစရှိသည်တို့နှင့် ပတ်သက်ပြီး ပါဝင်သက်ဆိုင်နေသူများ၏ နှစ်သက်ဆန္ဒရှိရာများ နှင့် ရှုထောင့်အမြင်များတို့ကို သိရှိနိုင်ရန်အတွက်မှာ ၎င်းတို့၏ သဘောထားအမြင်အား ကောက်ခံလျက်ရှိပါသည်။ ဤတို့ပြန်မှတ်ချက်များတွင် လူမှုဆက်ဆံရေးဆိုင်ရာ အကွာအဝေးခြားကန့်သတ်ခြင်း နှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ၊ ကျောင်းဘတ်စ်ကား သယ်ယူပို့ဆောင်ရေး၊ အစားအသောက်များ ဧည့်ခင်းကျွေးမွေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ နေအိမ်တွင် နည်းပညာနှင့် အင်တာနက် ဝင်ရောက်ချိတ်ဆက်အသုံးပြုနိုင်မှု နှင့် ကျောင်းတွင် ပါးစပ်နှင့် နှာခေါင်းစည်း မက်စ်များ အသုံးပြုမှု အစရှိသည်တို့နှင့်ပတ်သက်ပြီး ပါဝင်သက်ဆိုင်သူများအတွက် သက်တောင့်သက်သာ အဆင်ပြေစေမည့် အတိုင်းအတာများ ပါဝင်ပေသည်။

နေ့ရက်- စစ်တမ်းအား အင်္ဂါနေ့၊ ဇွန်လ 9 ရက်မှစပြီး တနင်္ဂနွေနေ့၊ ဇွန်လ 21 ရက်၊ 2020 အထိ ဖွင့်လှစ်ထားမည် ဖြစ်သည်။

နေရာ- စစ်တမ်းသို့ သွားရောက်ရန် လင့်ခ် - https://dekalb.co1.qualtrics.com/jfe/form/SV_6RkKXCJKRzNDwfb

###

ကျွန်ုပ်တို့အကြောင်း - DeKalb ကောင်တီ ကျောင်းခရိုင်သည် ၎င်း၏ ကျောင်းသားပေါင်း 102,000 ကျော်အား ကောလိပ် နှင့် သက်မွေးဝမ်းကျောင်းများတို့အတွက် ပြင်ဆင်ပေးရန်အတွက်မှာ နက်ရှိုင်းသော သင်ကြားပို့ချမှု နှင့် သင်ယူလေ့လာမှုနည်းလမ်းအား အသုံးပြုပါသည်။ နက်ရှိုင်းသော သင်ကြားပို့ချမှု နှင့် သင်ယူလေ့လာမှုနည်းလမ်းဆိုသည်မှာ ကျောင်းသားများအား ကောလိပ်၊ သက်မွေးဝမ်းကျောင်း နှင့် ဘဝအသက်တာတွင် အောင်မြင်မှုရရှိစေရန်အတွက်မှာ ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်စေဖို့၊ ပြဿနာများ ဖြေရှင်းနိုင်စေဖို့၊ ဆက်သွယ်ဆောင်ရွက်မှုပြုနိုင်စေဖို့ နှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုရရှိစေဖို့ ချိတ်ဆက်လုပ်ဆောင်ပေးသော နည်းလမ်းတစ်ခုဖြစ်သည်။ နောက်ထပ်လေ့လာရန်အတွက် www.dekalbschoolsga.org သို့ ဝင်ရောက်ကြည့်ရှုပါ။ မေးခွန်းများ သို့မဟုတ် မှတ်ချက်များအား Communications@dekalbschoolsga.org သို့ တင်သွင်းပါ။